

န ကိလေသာ အခိုက်အတန့် မဖြစ်ခြင်းအကြောင်း (၇) ပါး လေ

- ၁။ ဝတ္တသမ္ပန္န = ဝတ်ကိုကျင့်ခြင်း။
- ၂။ ဂန္ထယုတ္တ = ဓမ္မစာပေကို သင်ယူ၊ ပို့ချခြင်း။
- ၃။ ဓုတင်္ဂီဓရ = ဓုတင်ဆောင်ခြင်း။
- ၄။ သမာပတ္တိ = ဈာန်သမာဓိရခြင်း။
- ၅။ ဝိပဿက = ဝိပဿနာ အားထုတ်ခြင်း။
- ၆။ နဝကမ္ပိက = အမှုသစ်ကို ပြုလုပ်ခြင်း။
- ၇။ ဗြဟ္မလောကအာဂတ = ဗြဟ္မာဘုံမှ လာခြင်း။

(ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ၊ ၁၁၅၆)

ထေရဝါဒ ကမ္မဋ္ဌာန်းလမ်းစဉ် - ၁၄/၁၁/၂၀၂၁

အဂ္ဂမဟာကမ္မဋ္ဌာနစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ (USA)

<https://winmetta.org>